



THE ALLIANCE
FOR CHILD PROTECTION
IN HUMANITARIAN ACTION

အကျဉ်းချုပ်

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်များ
တွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအတွက်
အနိမ့်ဆုံး စံနှုန်းများ

The Alliance for Child Protection in Humanitarian Action (the Alliance) သည် လုပ်ငန်း လည်ပတ်လျက်ရှိသော အေဂျင်စီများ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်း များ၊ မူဝါဒချမှတ်သူများ၊ အလှူရှင်များနှင့် ဆရာဝန်များပါဝင်သော ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်ဖြစ်သည်။ ၎င်း၏ လုပ်ငန်း တာဝန်မှာ ဒုက္ခသည်များနှင့် ဒုက္ခသည် မဟုတ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများတွင် အရည်အသွေးမြင့်ပြီး ထိရောက်သော ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး ကြားဝင်ဆောင်ရွက်မှုများကို အောင်မြင်စေရန် လူသားချင်းစာနာထောက်ထား မှု ဆောင်ရွက်သူများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အကူအညီပေးရန်ဖြစ်သည်။ The Alliance သည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အေဂျင်စီများအကြား ပူးပေါင်းဆောင်ရွက်မှုကို လွယ်ကူချောမွေ့စေခြင်းနှင့် နည်းပညာရပ်ဆိုင်ရာ စံနှုန်းများနှင့် ကိရိယာများထုတ်လုပ်ခြင်း အားဖြင့် အဓိက အောင်မြင်မှု ရရှိခဲ့သည်။

The Alliance သည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေ အရပ်ရပ်တွင် ကလေးသူငယ်များအား မတရားပြုကျင့်ခြင်း၊ လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်းနှင့် အကြမ်းဖက်ခြင်း မှာ အကာအကွယ်ပေးသော ကမ္ဘာတစ်ခုကို မျှော်မှန်းသည်။

[https:// alliancecpha.org](https://alliancecpha.org)

ဤသည်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်များတွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအတွက် အနိမ့်ဆုံးစံနှုန်းများ ၂၀၁၉ (CPMS) လက်စွဲစာအုပ်၏ အနှစ်ချုပ်ဖြစ်သည်။ ဤအနှစ်ချုပ်၏ အီလက်ထရောနစ်ပုံစံတွင် အခြေခံမူများနှင့် စံနှုန်းများ အားလုံးသည် လက်စွဲစာအုပ် အပြည့်အစုံနှင့် ချိတ်ဆက်ထားသည်။

အချက်အလက်များနှင့် အကူအညီများလိုအပ်ပါက Alliance for Child Protection in Humanitarian Action at cpms.wg@alliancecpha.org သို့ ကျေးဇူးပြု၍ ဆက်သွယ် နိုင်ပါသည်။

အကြံပြုကိုးကားချက် - The Alliance for Child Protection in Humanitarian Action၊ အနှစ်ချုပ် - လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်များတွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအတွက် အနိမ့်ဆုံးစံနှုန်းများ၊ ၂၀၁၉ ထုတ်ဝေမှု၊ ၂၀၂၀။

နိဒါန်း

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်းဆိုသည်မှာ ကလေးများအပေါ် အလွဲသုံးခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့် အကြမ်းဖက်ခြင်း ကို တုန့်ပြန်ခြင်းနှင့် ကာကွယ်ပေးခြင်း ဖြစ်သည်။ ထိရောက်သော ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသည် လက်ရှိ စွမ်းဆောင်ရည်များအပေါ်တွင် အခြေပြုပြီး အကျပ်အတည်း မဖြစ်ပေါ်မီ ကြိုတင်ပြင်ဆင်မှုကို အားကောင်းစေသည်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများအတွင်း အချိန်မီ ကြားဝင်ဆောင်ရွက်မှုများသည် ကလေးများ၊ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ဂုဏ်သိက္ခာနှင့် သုခချမ်းသာကို ထောက်ပံ့ပေးသည်။

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်းသည် အသက်များကို ကယ်တင်ရာ ရောက်သည်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်များတွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်းဆိုရာ၌ ဒေသတွင်း၊ နိုင်ငံတော်အဆင့်နှင့် နိုင်ငံတကာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားသူများမှ ဆောင်ရွက်သော တိကျသော လုပ်ငန်းများ ပါဝင်သည်။ ၎င်းတွင် ဘက်ပေါင်းစုံမှ ဖြစ်စေ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများတွင် ကလေးသူငယ်များ အပေါ် အလွဲသုံးခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့် အကြမ်းဖက်ခြင်းကို အကာအကွယ်ပေးရန်နှင့် ဖြေရှင်းရန် ဆောင်ရွက်နေသော ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့များ ပြင်ပမှ ဆောင်ရွက်နေသူများ၏ ကြိုးပမ်းမှုများလည်း ပါဝင်သည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဘေးဒဏ်သင့်သူများတွင် အကြပ်အတည်းနှင့်ဆက်စပ်သော အန္တရာယ်များကို အားနည်းချက်များနှင့် ရင်ဆိုင်ကြရသည်။ ကလေးသူငယ်များ -

အသက် ၁၈ နှစ်အောက် မိန်းကလေးများနှင့် ယောက်ျားလေးများ - သည် အကြပ် အတည်းနှင့် တိုက်ရိုက်သက်ဆိုင်သော အန္တရာယ်များအပြင် ဆင့်ပွား အန္တရာယ်များ ကိုပါ ရင်ဆိုင်ကြရသည်။ လူသားချင်းစာနာထောက်ထားမှု ဆောင်ရွက်နေသူများသည် အောက်ဖော်ပြပါ ကလေးသူငယ်များ၏ သုခချမ်းသာကို အမြဲတမ်း အကဲဖြတ်သင့် သည်။

- မိဘများနှင့်အတူမနေသော၊ ခွဲခွာနေထိုင်သူ
- ဉာဏ်ရည်နှင့် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုများရှိသူ
- လက်ထပ်ပြီးသူ နှင့်/သို့မဟုတ် မိဘများ
- အိမ်ထောင်ဦးစီးများ
- လိင်အကြမ်းဖက်မှုများမှ လွတ်မြောက်လာသူများ
- လက်နက်ကိုင် တပ်ဖွဲ့များ သို့မဟုတ် အုပ်စုများမှ စုဆောင်းခြင်းခံရသူ သို့မဟုတ် ပတ်သက်မှုရှိသူ
- လိင်တူချင်းစုံမက်သူ (အမျိုးသမီး)၊ လိင်တူချင်းစုံမက်သူ (အမျိုးသား)၊ လိင်တူ/ကွဲ ဆက်ဆံသူ၊ လိင်ပြောင်းလဲထားသူ သို့မဟုတ် မည်သည့် လိင်ဝိသေသဖြစ်သည်ကို မွေးရာပါလိင်အင်္ဂါဖြင့် သတ်မှတ်၍မရသူများ
- လမ်းများပေါ်တွင် နေထိုင်သူ သို့မဟုတ် လုပ်ကိုင်စားသောက်သူ - တို့ဖြစ်သည်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်များ တွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအတွက် အနိမ့်ဆုံး စံနှုန်းများ (CPMS)

CPMS ၏ ရည်ရွယ်ချက်

CPMS သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်သူများ အားလုံးကို ၎င်းတို့၏ လုပ်ငန်းများတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု အားကောင်း လာစေရန်အတွက် ပံ့ပိုးကူညီရန် ရေးဆွဲထားသည်။

- ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတွင် လုပ်ကိုင်နေသူများအကြား တူညီသော အခြေခံသဘောတရားများ ချမှတ်ခြင်း
- ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတွင်ဆောင်ရွက်နေသူများ အကြား ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းစေခြင်း
- ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု အစီအစဉ်နှင့် ၎င်းတို့၏ ကလေးများအပေါ် သက်ရောက်မှုများအပေါ် အရည်အသွေးနှင့် တာဝန်ခံမှုများ ပိုမိုကောင်းမွန်စေခြင်း
- လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆောင်ရွက်မှုများတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး နယ်ပယ်ကို သတ်မှတ်ခြင်း
- လက်တွေ့အလေ့အကျင့်များနှင့် လေ့လာမှုကို ပေါင်းစပ်ပေးခြင်း
- ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အန္တရာယ်များ၊ လိုအပ်ချက် များနှင့် တုန့်ပြန်မှုများအပေါ် အားပေးထောက်ခံမှုနှင့် ဆက်သွယ်ရေး အားကောင်းစေခြင်း - အတွက် ရည်ရွယ်သည်။

CPMS ၏ ဖွဲ့စည်းပုံ


စံနှုန်းတစ်ခုချင်းသည် တူညီသော ဖွဲ့စည်းပုံ ရှိကြသည်။

- **နိဒါန်း** - အကြောင်းအရာနှင့်ပတ်သက်သော အထွေထွေ သတင်း အချက်အလက်
- **စံနှုန်း** - အဆိုပါနယ်ပယ်သည် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများတွင် ကလေးသူငယ်များအား မည်သို့ ကာကွယ်စောင့်ရှောက် နိုင်ကြောင်းကို ဝါကျတစ်ကြောင်းဖြင့် အနှစ်ချုပ်ဖော်ပြခြင်း

- **အဓိကလုပ်ဆောင်ချက်များ** - စံနှုန်းတစ်ခုချင်းစီနှင့် ကိုက်ညီစေရန် အကြံပြုထားသော ကြိုတင်ပြင်ဆင်မှု၊ တားဆီးကာကွယ်မှုနှင့် တုန့်ပြန်ဆောင်ရွက်မှုများ
- **တိုင်းတာမှု** - စံနှင့်ယှဉ်၍ တိုင်းတာသော တိုးတက်မှုများအတွက် ညွှန်ကိန်းများ၊ ဦးတည်မှတ်များနှင့် လမ်းညွှန်ချက်များ
- **လမ်းညွှန်ချက်များ** - စံနှုန်းနှင့် ဆက်စပ်သော ဦးစားပေး ကိစ္စရပ်များ၊ ကျင့်ဝတ်နှင့်ဆိုင်သော ထည့်သွင်းစဉ်းစားမှုများ သို့မဟုတ် စံ ဗဟုသုတကွာဟချက်များ။
- **အညွှန်းကိုးကားချက်များ** - အဓိကလုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ရန်အတွက် လမ်းညွှန်မှု စာရွက်စာတမ်းများနှင့် ကိရိယာများ
- **အိုင်ကွန်များ** - နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းနှင့် တားဆီးကာကွယ်ခြင်း စသည့် အဓိကအကြောင်းအရာများကို မီးမောင်းထိုးပြသည့်သင်္ကေတများ

နောက်ထပ် အရင်းအမြစ်များ၊ ညွှန်ကိန်းများနှင့် ထပ်တိုးဝေါဟာရ အဓိပ္ပာယ် ဖွင့်ဆိုချက်များကို အွန်လိုင်း နောက်ဆက်တွဲများတွင် ရှာဖွေနိုင်သည်။

CPMS ၏ ၂၀၁၉ ထုတ်ဝေမှု



၁၁၀၀ ဦး (ကလေးသူငယ်များ အပါအဝင်)ကို ဆွေးနွေးခဲ့သည်

ထောက်ပံ့ကူညီသူ ၁၉၀၀ ဦး

စံနှုန်း (၂၈) ခုနှင့် မူ (၁၀) ချက်

(၈၂) နိုင်ငံနှင့် အေဂျင်စီ (၈၅) ခုကို ကိုယ်စားပြုခဲ့သည်

၂၄ လ

ဤထုတ်ဝေမှုကြောင့် အားကောင်းလာစေသည့် အချက်များမှာ -

- နောက်ဆုံးရ သက်သေခံအထောက်အထားများနှင့် အကောင်းဆုံး အလေ့အကျင့်များကို အသုံးပြုသည့် အဓိက လုပ်ဆောင်မှုများ၊ လမ်းညွှန်မှုများနှင့် ညွှန်ကိန်းများ
- ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတွင် ဒေသခံလှုပ်ရှားသူများနှင့် ရပ်ရွာလူထုများ၏ အခန်းကဏ္ဍ
- ကလေးသူငယ်များအပေါ် တာဝန်ခံမှု
- ဒုက္ခသည်၊ နေရာစွန့်ခွာမှုနှင့် ရွှေ့ပြောင်းလုပ်သား အခြေအနေများ
- ကူးစက်တတ်သောရောဂါအခြေအနေများ
- ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ထိခိုက်နစ်နာမှုများကို တားဆီးကာကွယ်ခြင်း
- ကျား/မရေးရာ၊ ဆယ်ကျော်သက်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထည့်သွင်းစဉ်းစားရမည့် အချက်များ စသည့် ရှုထောင့်စုံဆိုင်ရာ ကိစ္စရပ်များ
- အခြားကဏ္ဍများနှင့် ပေါင်းစည်းခြင်းနှင့် ပူးတွဲဆောင်ရွက်ခြင်း
- ပြည့်စုံသော၊ တိုင်းတာနိုင်သောနှင့် လက်တွေ့ကျသော ညွှန်ကိန်းများ

CPMS နှင့် အခြားသောလမ်းညွှန်ချက်များ

CPMS သည် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ၊ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် ဒုက္ခသည်ဥပဒေများပါဝင်သည့် နိုင်ငံတကာ ဥပဒေမူဘောင်တွင် ခိုင်ခိုင်မာမာ ရပ်တည်သည်။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း (CRC) သည် CPMS ကိုအခြေခံသည့် အဓိကကျသော လူ့အခွင့်အရေးစာချုပ် ဖြစ်သည်။

CPMS သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံသတ်မှတ်ချက်များ မိတ်ဖက်အဖွဲ့ (HSP) ၏ တစ်စိတ်တစ်ပိုင်းအနေနှင့် အခြားသော လူသားချင်းစာနာမှု ဆိုင်ရာ စံနှုန်းများနှင့် နီးကပ်စွာ ချိတ်ဆက်နေသည်။ ၂၀၁၉ တွင် HSP တွင် စဖီးယားလက်စွဲ (Sphere Handbook) နှင့် ပညာရေးအတွက် အနိမ့်ဆုံးစံသတ်မှတ်ချက်များ (INEE) အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်း (၇) ချက် ပါဝင်ခဲ့သည်။ HSP အဖွဲ့ဝင်များသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင် အရည်အသွေးနှင့် တာဝန်ခံမှုကို မြှင့်တင်ရန် အတူတကွ လုပ်ဆောင်ကြသည်။

CPMS သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဋိညာဏ်စာတမ်းနှင့် အဓိကကျသော လူသားချင်းစာနာထောက်ထားမှု စံနှုန်းများတွင်လည်း ပြဋ္ဌာန်းထားပါသည်။

အခင်းအကျင်းများအတွင်းမှ CPMS

အဆိုပါ စံသတ်မှတ်ချက်များသည် သက်ဆိုင်သော အနေအထားနှင့်အညီ ပြင်ဆင်ပြောင်းလဲရန် သို့မဟုတ် သဘောတရားကိုက်ညီရန် လိုအပ်သည်။ အချို့သော အဓိကလုပ်ဆောင်ချက်များကို ဦးစားပေးအဆင့်သတ်မှတ်နိုင်သည် သို့မဟုတ် အဓိကလုပ်ဆောင်ချက်အသစ်များ ဖြည့်စွက်နိုင်သည်။ လမ်းညွှန်ချက်များနှင့် ညွှန်ကိန်း

များသည် အခြေအနေကို ထင်ဟပ်စေရန် သို့မဟုတ် အဆင့်လိုက် ဆောင်ရွက်မှုကို ခွင့်ပြုရန်အတွက် ပြုပြင်ပြောင်းလဲရန် လိုအပ်ပေမည်။

အေဂျင်စီအတွင်းနှင့် အေဂျင်စီများအကြားရှိ အဆင့်ဆင့်တွင် အောက်ပါတို့ကို ဆောင်ရွက်ရန် CPMS ကို အသုံးပြုသည်။

- လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြားဝင်ဆောင်ရွက်မှုများကို စီစဉ်ခြင်းနှင့် ကုန်ကျစရိတ်တွက်ချက်ရန်
- ကဏ္ဍအားလုံးအတွက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများ၏ အရည်အသွေးအတွက် ဘုံတူညီသော မျှော်မှန်းချက် များ ချမှတ်ရန်
- ကွဲပြားခြားနားသော လုပ်ငန်းဆောင်ရွက်သူများ အကြား ဘုံအခြေခံမှုများ ချမှတ်ရန်၊ ဥပမာ - ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ပေါင်းစပ်ညှိနှိုင်းမှု ယန္တရားအတွင်း
- လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြားဝင်ဆောင်ရွက်မှုများ၏ အရည်အသွေးနှင့် ထိရောက်မှုကို စောင့်ကြည့်စစ်ဆေးရန်နှင့် အကဲဖြတ်ရန်
- ဝန်ထမ်းများသို့မဟုတ်လုပ်ဖော်ကိုင်ဖက်များကိုသင်တန်းပေးခြင်း
- ကြိုတင်ပြင်ဆင်မှုအစီအစဉ်များ ရေးဆွဲရန်
- ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကိစ္စများနှင့်အရင်းအမြစ်များအ တွက် ထောက်ခံအားပေးရန်

CPMS အတွက် နယ်ပယ်စုံနှင့်သက်ဆိုင်သော ကိစ္စရပ်များ

နယ်ပယ်စုံနှင့်သက်ဆိုင်သောကိစ္စရပ် အများစုကို CPMS တစ်ခုလုံးတွင် ရည်ရွယ်ချက် ရှိရှိ ထည့်သွင်းထားသည့် အပြင် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ လုပ်ငန်းများရှိ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး ကြားဝင်ဆောင်ရွက်မှုများ တွင်လည်း ထည့်သွင်းစဉ်းစားပေးသင့်သည်။ ၎င်းတွင် -

-
- ကျား/မရေးရာ၊ ရှေးဦးအရွယ် ကလေးဘဝ၊ ဆယ်ကျော်သက်၊ မသန်စွမ်းမှု၊ စသည်နှင့် ဆက်စပ်သော ကလေးသူငယ်များ၏ စရိုက်များနှင့် အန္တရာယ်ဖြစ်စေသော အချက်များ
 - ငွေသားနှင့် ပြေစာ အထောက်အပံ့၊ မိုဘိုင်း ပရိုဂရမ် အစီအစဉ်နှင့် အရပ်သားမှတ်ပုံတင်ခြင်း စသည့်ကြားဝင်ဆောင်ရွက်မှုများ
 - လူကုန်ကူးခြင်း၊ ပတ်ဝန်းကျင်နှင့် ကူးစက်ရောဂါဖြစ်ပွားမှုများနှင့် သက်ဆိုင်သောအဓိကကာကွယ်ရေးအန္တရာယ်များ
 - မြို့ပြ၊ ဒုက္ခသည်၊ ပြည်တွင်း နေရာစွန့်ခွာထွက်ပြေးရသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် ထူးခြားသောစိုးရိမ်မှုများနှင့်
 - ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအတွက် တားဆီးကာကွယ်ရေး သီးခြားဖြစ်သော ချဉ်းကပ်မှုများ

အခြေခံမူများ

CPMS တွင် ဖော်ပြထားသော အခြေခံမူ (၁၀) ချက်သည် စံနှုန်းများကို အပြည့်အဝ အသုံးချရန်နှင့် စံပြည့်မီစေရန် အရေးပါသည်။ ထိုအချက်များသည် ကျွန်ုပ်တို့၏ ဆောင်ရွက်ချက်တိုင်းအတွက် အသိပေးနှိုးဆော်သည်။

- ရှင်သန်ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု
- ခွဲခြားဆက်ဆံမှုမရှိခြင်းနှင့်ပါဝင်ခြင်း
- ကလေးသူငယ်များပါဝင်မှု
- ကလေး၏အကောင်းဆုံးအကျိုးစီးပွား
- လူအများ၏လုံခြုံမှု၊ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို မြှင့်တင်ပြီး ၎င်းတို့အား ထပ်မံ၍ ထိခိုက်နစ်နာစေခြင်းများမဖြစ်စေရန် ရှောင်ရှားပါ
- ဘက်မလိုက်သော အထောက်အပံ့များကို ခွဲခြားဆက်ဆံမှုမရှိဘဲ လိုအပ်ချက်ရှိသူများ ရရှိပါစေ
- ခြိမ်းခြောက်ခံရခြင်း သို့မဟုတ် အမှန်တကယ် အကြမ်းဖက်ခံရခြင်း၊ အကျပ်ကိုင်ခြင်း သို့မဟုတ် တမင်ရည်ရွယ်၍ အင်အားနည်းထိခိုက်အောင် ပြုလုပ်ခြင်း စသော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု များမှ ပြန်လည်သက်သာလာစေရန် လူအများအား အကူအညီပေးပါ
- လူအများအား ၎င်းတို့၏ အခွင့်အရေးများ ပြန်လည်ရယူနိုင်အောင် အကူအညီပေးပါ
- ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစနစ်များ အားကောင်း လာပါစေ
- လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်များတွင် ကလေးသူငယ်များ၏ ခံနိုင်ရည်ကို အားကောင်းပါစေ

ကလေးသူငယ်အခွင့်အရေးဆိုင်ရာကွန်ဗင်းရှင်းမှအခြေခံမူများ
(CRC)'

၁။ ရှင်သန်ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု - လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ဆောင်ရွက်သူများသည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများနှင့် (က) ကလေးသူငယ်များ၏ အခွင့်ရေးကို တစ်သက်တာဖြည့်ဆည်းပေးမှု (ခ) ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှု၊ လူမှုရေးနှင့် စိတ်မှုရေးရာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် တုန့်ပြန်မှုတို့၏ သက်ရောက်မှုကို ထည့်သွင်းစဉ်းစားရမည်။

၂။ ခွဲခြားဆက်ဆံမှုမရှိခြင်းနှင့်ပါဝင်ခြင်း -လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်သူများသည် ခွဲခြားဆက်ဆံခြင်းနှင့် ဖယ်ထုတ်ခြင်း များကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းများနှင့် ပုံစံများကို ကြိုတင်ကာ သတ်မှတ်ဖော်ထုတ်ပြီး ဖြေရှင်းပေးရမည်။ ကလေးသူငယ်များအားလုံး အတွက် ကလေးသူငယ် ကာကွယ်စောင့်ရှောက်မှု စနစ်များရရှိစေရန် အားပေးထောက်ခံရမည်။

၃။ ကလေးသူငယ်များ ပါဝင်မှု - လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်သူများသည် အရေးပေါ်ကြိုတင်ပြင်ဆင်မှုနှင့် တုန့်ပြန်မှုနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များအားလုံးတွင် ကလေးသူငယ်များအား အဓိပ္ပာယ်ပြည့်ဝစွာပါဝင်ရန် အချိန်နှင့်နေရာများကို ပေးရပါမည်။

၄။ ကလေး၏အကောင်းဆုံးအကျိုးစီးပွား - ကလေးသူငယ်များသည် အများပြည်သူ ပိုင်နှင့် ပုဂ္ဂလိကနယ်ပယ် နှစ်ခုလုံးတွင် ၎င်းတို့၏ အကောင်းဆုံး အကျိုးစီးပွားကို အကဲဖြတ်ရမည် ဖြစ်ပြီး ၎င်းတို့နှင့် သက်ဆိုင်သော ဆောင်ရွက်ချက်များနှင့် ဆုံးဖြတ်ချက်များအားလုံးတွင် ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

စဖီးယား လက်စွဲ (Sphere Handbook) မှ အခြေခံမူများ

၅။ လူအများ၏ လုံခြုံမှု၊ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို မြှင့်တင်ပြီး ၎င်းတို့အား ထပ်မံ၍ ထိခိုက်နစ်နာခြင်းများ မဖြစ်စေရန် ရှောင်ရှားပါ -

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို ကလေးသူငယ်များနှင့် ၎င်းတို့မိသားစုများကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို လျော့ချပေးနိုင်သည့် နည်းလမ်းများဖြင့် ပေးအပ်ရမည်ဖြစ်ပြီး ၎င်းတို့၏ လိုအပ်ချက်ကို ဂုဏ်သိက္ခာရှိစွာ ဖြည့်ဆည်းပေးနိုင်ရမည်။

၆။ ဘက်မလိုက်သော အထောက်အပံ့များကို ခွဲခြားဆက်ဆံမှုမရှိဘဲ လိုအပ်ချက်ရှိသူများ ရရှိပါစေ - လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်သူများသည် ကလေးသူငယ်များနှင့် ၎င်းတို့၏မိသားစုများကို ၎င်းတို့၏ အခြေခံလိုအပ်ချက်များအတွက် တမင်တကာဆုံးရှုံးစေသည့် မည်သည့်လုပ်ဆောင်မှုကို မဆို စိန်ခေါ်ရန် လူသားချင်းစာနာမှုဆိုင်ရာ အခြေခံမူများနှင့် သက်ဆိုင်ရာ ဥပဒေများကို အသုံးပြုသည်။

၇။ ခြိမ်းခြောက်ခံရခြင်း သို့မဟုတ် အမှန်တကယ် အကြမ်းဖက်ခံရခြင်း၊ အကျပ်ကိုင်ခြင်း သို့မဟုတ် တမင်ရည်ရွယ်၍ အင်အားနည်းထိခိုက်အောင် ပြုလုပ်ခြင်း စသော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု များမှ ပြန်လည်သက်သာလာစေရန် လူအများအား အကူအညီပေးပါ -

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး တုန့်ပြန်မှုများ (နှင့် ဆောင်ရွက်သူများ) သည် ကလေးသူငယ်များ ပိုမိုလုံခြုံမှုရှိစေရန်၊ ဘေးကင်းစွာ နေထိုင်နိုင်ရန် ကလေးသူငယ်များနှင့် မိသားစုများ၏ ကိုယ်တိုင်ကြိုးပမ်းမှု များအတွက် ပံ့ပိုးကူညီရန်နှင့် ကလေးသူငယ်များနှင့် အန္တရာယ်များ ထိတွေ့မှုကို လျော့ချရန် ပြုလုပ်ပေးရမည်။

၈။ လူအများအား ၎င်းတို့၏ အခွင့်အရေးများ ပြန်လည်ရယူနိုင်အောင် အကူအညီပေးပါ - လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်သူများသည်

ကလေးသူငယ်များ၏ အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် အကာအကွယ် ရှိသောပတ်ဝန်းကျင်ကို ထောက်ပံ့ပေးသည့် နိုင်ငံတကာဥပဒေနှင့်အညီ လိုက်နာရန် အားပေးထောက်ခံရမည်။

CPMS အတွက် တိကျသော မူများ

၉။ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစနစ်များ အားကောင်း လာပါစေ - ဥပဒေများ၊ အဖွဲ့အစည်းများ၊ စွမ်းဆောင်ရည်များနှင့် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးစနစ်များ၏ အခြားသော အစိတ်အပိုင်းများ သည် ပြောင်းလဲနေ သော နိုင်ငံရေးနှင့် အကြပ်အတည်း အခြေအနေများနှင့် အညီ လိုက်လျော ညီထွေရှိစေရန် ပိုမို အားကောင်းရမည်။

၁၀။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်များတွင် ကလေး သူငယ်များ၏ ခံနိုင်ရည်ကို အားကောင်းပါစေ - အစီအစဉ်များသည် ကလေး သူငယ်များ၏ အားသာချက်များအပေါ်တွင် ရပ်တည်ရမည်။ အန္တရာယ်များ လျှော့ချပြီး ကလေးများ၊ မိသားစုများနှင့် လူမှုအသိုင်း အဝိုင်းများအကြား အပြုသဘောဆောင်သော ဆက်ဆံရေးကို ပံ့ပိုးသင့်သည်။

မဏ္ဍိုင် ၁ - အရည်အသွေးရှိသော ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ တုန့်ပြန်မှု ဖြစ်စေရန် စံနှုန်းများ

စံသတ်မှတ်ချက် ၁ မှ ၆ အထိသည် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေအားလုံးတွင် အဓိက အစီအစဉ် အစိတ်အပိုင်းများနှင့် ပတ်သက်၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှုကို ဦး တည်သည့် အမြင်ဖြစ်သည်။ ၎င်းတို့သည် ထိုအကြောင်းအရာများနှင့်သက်ဆိုင်သော လက်ရှိ မူဝါဒများနှင့် ကိရိယာများကို အစားထိုးခြင်း မပြုပါ။

- ပေါင်းစပ်ညှိနှိုင်းမှု
- လူ့စွမ်းအားအရင်းအမြစ်များ
- ဆက်သွယ်ရေးနှင့် စည်းရုံးလှုံ့ဆော်မှု
- အစီအစဉ် စက်ဝန်း စီမံခန့်ခွဲမှု
- သတင်းအချက်အလက် စီမံခန့်ခွဲမှု
- ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စောင့်ကြည့်လေ့လာမှု

တို့သည် **အရည်အသွေးနှင့် တာဝန်ခံမှုဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု အဓိက စံနှုန်း (CHS)**နှင့် တိုက်ရိုက်ဆက်စပ်သည်။ ဤနယ်ပယ် (၆) ခုအတွင်း အရည်အသွေးကောင်းမွန်အောင်ပြုလုပ်ခြင်းသည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အတွက် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ကြိုးပမ်းမှုများ အားလုံးအတွက် မရှိမဖြစ်လိုအပ်သည်။

ဤလက်စွဲရှိ စံနှုန်းများ အားလုံးနှင့်အတူ ယခင်အခန်းတွင် ဖော်ပြထားသော CPMS အခြေခံမူများကို လေးစားလိုက်နာရမည်ဖြစ်ပြီး ဤစံနှုန်းများကို အကောင်အထည်ဖော်ရာတွင် ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

စံနှုန်း ၁ - ပေါင်းစပ်ညှိနှိုင်းမှု -

ထိခိုက်နစ်နာသော ကလေးသူငယ်များအားလုံးကို အချိန်နှင့်တပြေးညီ ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန် အာဏာပိုင်များ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ထိခိုက်နစ်နာသူများအားလုံး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်။

ပေါင်းစပ်ညှိနှိုင်းခြင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုန့်ပြန်မှုများ၏ ထိရောက်မှုနှင့် အကျိုးများမှုကို တိုးတက်စေသည်။ ပေါင်းစပ်ညှိနှိုင်းရေး စနစ်များ သည် အခြေအနေတစ်ခုချင်းဆီတွင် တူညီသော ရည်မှန်းချက်များ ရှိသည်။ သို့သော် တိကျသော အကြပ်အတည်း၊ ထိခိုက်ခံသူများ၏ စရိုက်လက္ခဏာများနှင့် ကာကွယ် စောင့်ရှောက်မှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးသည့် အစိုးရ၏ အရည် အချင်းပေါ် အခြေခံ၍ ဖွဲ့စည်းပုံပြောင်းလဲနိုင်သည်။ ဤစံနှုန်းသည် ပေါင်းစပ် ညှိနှိုင်း ရေး အဖွဲ့ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ အားလုံးနှင့် သက်ဆိုင်သည်။

စံနှုန်း ၂ - လူ့စွမ်းအား အရင်းအမြစ်များ

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများကို သက်ဆိုင်ရာ လုပ်ငန်း နယ်ပယ်တွင် အရည်အချင်းရှိကြသော ဝန်ထမ်းများနှင့် လုပ်ဖော်ကိုင်ဖက်များက ဆောင်ရွက်ကြသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် မတော်မတရားပြုမှုများမှ ကလေးသူငယ်များကို ကာကွယ် စောင့်ရှောက်ရန် သာတူ ညီမျှရှိသော လုပ်ငန်းအစီအစဉ်များနှင့် တိုင်းတာမှုများကို မြှင့်တင်ပေး သည့် လူ့စွမ်းအားအရင်း အမြစ် လုပ်ငန်းစဉ်များနှင့် မူဝါဒများ၏ လမ်းညွှန်ချက်နှင့် အညီ ဆောင်ရွက်ရမည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများသည် လူသားချင်းစာနာ ထောက်ထားမှု လုပ်ငန်းများတွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ

ဝန်ဆောင်မှုပေးသူများ အားလုံးသည် ၎င်းတို့၏ အလုပ်အတွက် ကျွမ်းကျင်မှုနှင့် အရည်အသွေးများကို မြှင့်တင်ရမည်။ ကလေးသူငယ်များနှင့် ရပ်ရွာလူထုအဖွဲ့ဝင်များကို မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အကာအကွယ် ပေးရမည်။ ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏အလုပ်များကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်ရန် အတွက် အထောက်အပံ့လိုအပ်ကြောင်း ဤအချက်ဖြင့် သိရှိနိုင်သည်။

စံနှုန်း ၃ - ဆက်သွယ်ရေးနှင့် စည်းရုံးလှုံ့ဆော်မှု

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ပြဿနာရပ်များအား ကလေးသူငယ်များ၏ ဂုဏ်သိက္ခာ၊ အကောင်းဆုံးအကျိုးစီးပွားနှင့် လုံခြုံမှုတို့အတွက် ထောက်ခံအားပေးပြီး လေးစားလိုက်နာခြင်းဖြင့် ပြောဆိုဆက်သွယ်သည်။

ထိရောက်သော ဆက်သွယ်ရေးများနှင့် စည်းရုံးမှု - စာတို့၊ ရုပ်ပုံ၊ အသံ၊ ဗီဒီယိုနှင့် အခြားသောလှိုင်းများ - သည် ကလေးသူငယ်များ၏ ကိုယ်တိုင်ထုတ်ဖော်ခွင့်၊ ကာကွယ်မှုနှင့် လုပ်ပိုင်ခွင့်များကို အထောက်အကူ ဖြစ်စေသည်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခင်းအကျင်းတွင် ဆက်သွယ်ရေးနှင့် စည်းရုံးလှုံ့ဆော်ရေးသည် တာဝန်ဝတ္တရားထမ်းဆောင်သူများနှင့် အခွင့်အရေး ကိုင်ဆောင်ထားသူများကို အပြည့်အဝလွှမ်းမိုးရန်နှင့် တာဝန်ခံရန်ကြိုးစားသင့်သည်။ ကလေးသူငယ်များ၊ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများအပေါ် ကျရောက်နိုင်သော အန္တရာယ်အန္တရာယ်ဆောင်သည့် မည်သည့် သက်ရောက်မှုကိုမဆို သတ်မှတ်ဖော်ထုတ်ရန်နှင့် လျှော့ချရန် ဆက်သွယ်ရေးနှင့် စည်းရုံးလှုံ့ဆော်ရေး မတိုင်မီ အန္တရာယ်အကဲဖြတ်ခြင်းကို ဆောင်ရွက်သင့်သည်။

စံနှုန်း ၄ - အစီအစဉ်စက်ဝန်း စီမံခန့်ခွဲမှု

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များကို စနစ်တကျ ဖွဲ့စည်းထားသော လုပ်ငန်းစဉ်များမှတစ်ဆင့် ဒီဇိုင်းရေးဆွဲခြင်း၊ အစီအစဉ်ချမှတ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ စောင့်ကြည့်ခြင်းနှင့်အကဲဖြတ်ခြင်းပြုလုပ်သည်။ ရိုရင်းစွဲ စွမ်းဆောင်ရည်များနှင့် အရင်းအမြစ်များအပေါ် အခြေခံသော နည်းစနစ်များသည် ပြောင်းလဲနေသော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အန္တရာယ်များနှင့် လိုအပ်ချက်များကို ဖြေရှင်းပေးသည်။ ထိုနည်းစနစ်များသည် သင်ယူခြင်းနှင့် သက်သေအထောက်အထား ရရှိမှု အပေါ်အခြေခံ၍ စဉ်ဆက်မပြတ် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲပေးသည်။

အစီအစဉ်စက်ဝန်း စီမံခန့်ခွဲမှုဆိုသည်မှာ ဒီဇိုင်းရေးဆွဲခြင်း၊ အစီအစဉ်ချမှတ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ စောင့်ကြည့်ခြင်းနှင့်အကဲဖြတ်ခြင်း အစီအစဉ်များ၏ ထပ်တလဲလဲဖြစ်နေသော လုပ်ငန်းစဉ် ဖြစ်သည်။ ဤစံနှုန်းသည် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကလေးသူငယ်အခွင့်အရေးများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်များတွင်ထည့်သွင်းခြင်းအားဖြင့်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအစီအစဉ်ကို အစီအစဉ်စက်ဝန်းစီမံခန့်ခွဲမှုသို့ ဦးတည်စေသည်။

စံနှုန်း ၅ - သတင်းအချက်အလက် စီမံခန့်ခွဲမှု

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်း အတွက် လိုအပ်သော နောက်ဆုံးရသတင်းအချက်အလက်များကို နိုင်ငံတကာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစည်းမျဉ်းများနှင့် အညီ စုဆောင်းပြီး သရုပ်ခွဲလေ့လာဆန်းစစ်ကာ မျှဝေသည်။ ထိုသို့ဆောင်ရွက်ရာတွင် ယုံကြည်စိတ်ချ ရခြင်း၊ ဒေတာလုံခြုံမှုရှိခြင်းနှင့် သတင်းအချက်အလက်များ မျှဝေခြင်းဆိုင်ရာ ကျင့်ဝတ်များကို လေးစားလိုက်နာရသည်။

ပေါင်းစပ်ညှိနှိုင်းမှုကို အားကောင်းစေရန်၊ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက် ချမှတ်ခြင်းကို အသိပေးရန်နှင့် စည်းရုံးလှုံ့ဆော်မှုကို ပံ့ပိုးကူညီရန် သင့်လျော်သည့် အခါတိုင်း သတင်းအချက်များကို သက်ဆိုင်ရာ ဆောင်ရွက်သူများနှင့် မျှဝေရမည်။

ခိုင်မာသော၊ ဆီလျော် ညီညွတ်သော ဒေတာလုံခြုံမှုနှင့် သတင်းမျှဝေခြင်း ကျင့်ဝတ် များနှင့်အညီ ကလေးသူငယ်များနှင့် မိဘများ သို့မဟုတ် စောင့်ရှောက်သူများ၏ အသိပေးသဘောတူညီချက်ဖြင့်သာ သတင်းအချက်အလက်များကို စုဆောင်းပြီး မျှဝေရမည်။

စံနှုန်း ၆ - ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စောင့်ကြည့်လေ့လာမှု

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အန္တရာယ်များနှင့်ပတ်သက်သော ဒေတာနှင့် သတင်း အချက်အလက်များကို မေ့မိဌာန်ကျကျနှင့် အချိန်နှင့်တပြေးညီ စုဆောင်းသည်၊ စီမံခန့်ခွဲသည်၊ လေ့လာဆန်းစစ်ပြီး အသုံးပြုသည်။ ထိုသို့ဆောင်ရွက် ရာတွင် သက်သေအထောက်အထားမှ သတင်းပေးသော ကာကွယ်တားဆီးရေးနှင့် တုန့်ပြန်ရေး လုပ်ဆောင်ချက်များ ဖြစ်စေရန် မှန်ကန်သော၊ လုံခြုံသောနှင့် ပူးပေါင်း ဆောင်ရွက်သော ပုံစံဖြင့်ဆောင်ရွက်သည်။

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ စောင့်ကြည့်လေ့လာခြင်း ဆိုသည် မှာ တိကျသောလူသားချင်းစာနာမှု အခြေအနေတွင် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အန္တရာယ်များ၊ ချိုးဖောက်မှုများနှင့် စွမ်းဆောင် ရည်များကို ပုံမှန် စနစ်တကျ စစ်ဆေးခြင်း (စောင့်ကြည့်ခြင်း) ကို ဆိုလိုပါသည်။

ရည်ရွယ်ချက်မှာ လက်ရှိ ကြားဝင်ဆောင်ရွက်မှုများကို လိုက်လျောညီထွေဖြစ်စေရန် သို့မဟုတ် ကြားဝင်ဆောင်ရွက်မှုအသစ်များကို သတ်မှတ် ဖော်ထုတ်ရန်အတွက် အထောက်အကူပြုသော သက်သေအထောက်အထားများ ထုတ်ပေးနိုင်ရန် ဖြစ်သည်။

မဏ္ဍိုင် ၂ - ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အန္တရာယ်များအတွက် စံနှုန်းများ

ဤမဏ္ဍိုင်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ၌ ကလေး သူငယ်ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အဓိကအန္တရာယ် ခုနှစ်ရပ် နှင့် ဆက်စပ် သော ပင်မနယ်ပယ် များ ပါဝင်သည်။

- အန္တရာယ်များနှင့် ထိခိုက်ဒဏ်ရာများ
- ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာမတော်မတရားပြုခြင်း
- လိင်ပိုင်းဆိုင်ရာ နှင့်ကျား၊ မအခြေပြုအကြမ်းဖက်မှု
- စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာပူပင်သောက
- လက်နက်ကိုင်တပ်ဖွဲ့များသို့မဟုတ်လက်နက်ကိုင်အုပ်စုများနှင့်ဆက်စပ်နေ သောကလေးများ
- ကလေးလုပ်သား
- အုပ်ထိန်းသူအဖော်မပါသောနှင့်ကွဲကွာနေသောကလေးများ - ဖြစ်သည်။

ကလေးသူငယ်၏ အန္တရာယ်ကို နားလည်ရန်အတွက် ထိုအန္တရာယ်၏ သဘောသဘာ ဝနှင့် အဆိုပါ အန္တရာယ်အပေါ် ကလေးတစ်ဦးချင်း၏ အားနည်းချက်ကို နားလည် သဘောပေါက်ရန် လိုအပ်သည်။ ကလေးသူငယ်၏ အားနည်းချက်သည် သူ သို့မဟုတ် သူမ၏ ကြံ့ခိုင်မှုနှင့် အန္တရာယ်ကို ခုခံနိုင်စွမ်းကို လျော့ကျစေနိုင်သည်။

အားနည်းချက်များသည် ကလေးသူငယ်၏ မိသားစု၊ လူမှုအသိုင်းအဝိုင်းနှင့်/သို့မဟုတ် လူ့အဖွဲ့အစည်း အတွင်းတွင် တည်ရှိပြီး ကလေး၏ ကိုယ်ပိုင် ဗဟုသုတ၊ ကျွမ်းကျင်မှု များနှင့် ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့်လည်း ဆက်စပ်နေသည်။

အန္တရာယ်များကို သီးခြားစီ ဖြေရှင်း၍မရနိုင်သဖြင့် စံသတ်မှတ် (၇) ချက်သည် ချိတ်ဆက်နေသည်။

ကလေးသည် များစွာသော အန္တရာယ်များကို တစ်ချိန်တည်းမှာပင် ကြုံတွေ့နိုင်သည်။
ကလေးတစ် ဦး ချင်းစီနှင့် သူတို့၏ပတ်ဝန်းကျင်အတွင်းရှိ အားနည်းချက်များနှင့်
အားသာချက်များကို ခွဲခြားသတ်မှတ်ပြီး ကလေး၏အခြေအနေကို ဘက်စုံကြည့်ရှုရန်
အမြဲတမ်းလိုအပ်သည်။

ဤမဏ္ဍိုင်တွင် ဆွေးနွေးထားသည့် အန္တရာယ်ရှိသည့်နယ်ပယ် တစ်ခုချင်းကို
ကာကွယ်တားဆီးရန်နှင့် တုန့်ပြန်ရန်အတွက် အခြေ အနေနှင့် ကိုက်ညီမှုရှိသော
အရေးယူဆောင်ရွက်မှုများ ပြုလုပ် ရမည်။

မဏ္ဍိုင် ၇ - အန္တရာယ်များနှင့် ထိခိုက်ဒဏ်ရာများ

ကလေးများနှင့် စောင့်ရှောက်သူများအားလုံးသည် ရုပ်ပိုင်းဆိုင်ရာနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာအန္တရာယ်များကြောင့် ဒဏ်ရာရခြင်း၊ ချွတ်ယွင်းခြင်းနှင့် သေဆုံးခြင်း မှကာကွယ်ရမည်။ ထိခိုက်ဒဏ်ရာရခြင်းနှင့် / သို့မဟုတ် ချို့ယွင်းချက် ရှိသော ကလေးများသည် ကိုယ်ခန္ဓာနှင့်စိတ်ပိုင်းဆိုင်ရာ လူမှုရေး အထောက်အပံ့ များကို အချိန်မီရရှိသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများသည် နေ့စဉ် ဘေးအန္တရာယ်များနှင့် အန္တရာယ်များကို တိုးပွားစေနိုင်သကဲ့သို့ အသစ်သော အရာများကို ဖန်တီးနိုင်သည်။ အထူးသဖြင့် အကျွမ်းတဝင်မရှိသော ပတ်ဝန်းကျင်၌ နေရာရွှေ့ပြောင်းခံရသောကလေးများအတွက် ဖြစ်စေနိုင်သည်။ ဤစံနှုန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများအတွင်း ကလေးများ အား ထိခိုက်ဒဏ်ရာဖြစ်စေခြင်း၊ ချွတ်ယွင်းစေခြင်းနှင့် သတ်ဖြတ်ခြင်းများ ဖြစ်စေ သော မရည်ရွယ်ဘဲဖြစ်ပေါ်လာသည့် ရုပ်ပိုင်းဆိုင်ရာနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာအန္တရာယ်များကို ကာကွယ်ခြင်းနှင့် တုန့်ပြန်ခြင်းတို့ကို ဖော်ပြထားသည်။ ကဏ္ဍစုံ ဒေတာကောက်ယူခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီအစဉ်များ ပြုလုပ်ခြင်းတို့ကို တောင်းဆိုသည်။

စံနှုန်း ၈ - ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ မတရား

ပြုကျင့်ခြင်း

ကလေးများကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ မတရားပြုကျင့်ခြင်း မှ ကာကွယ်ရမည်ဖြစ်ပြီး ကျား/မ၊ အသက်အရွယ်၊ မသန်စွမ်းမှုများအလိုက် သင့်လျော် ကိုက်ညီသော တုန့်ပြန်မှုဆိုင်ရာ ဝန်ဆောင်မှု များရရှိစေရမည်။

မတရားပြုကျင့်ခြင်းဆိုသည်မှာ အထမမြောက်သည့် အခြေအနေမျိုး အပါအဝင် ကလေးအတွက် ဘေးအန္တရာယ်ရှိသော၊ အန္တရာယ်ဖြစ်နိုင်ချေ အလား အလာရှိသော သို့မဟုတ် ခြိမ်းခြောက်မှု ဖြစ်စေသော မည်သည့် လုပ်ရပ်မျိုးကို မဆို ဆိုလိုပါသည်။ ဤစံနှုန်းသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ မတရား ပြုခြင်းနှင့် အိမ်၊ ကျောင်းနှင့် ရပ်ရွာလူထုအတွင်း စသည့် နေရာများတွင် ဖြစ်ပွားသည် များကို လျစ်လျူ ရှုခြင်းများကို တားဆီးကာကွယ်ရန်နှင့် တုန့်ပြန်ရန် ဖြစ်သည်။

စံနှုန်း ၉ - လိင်ပိုင်းဆိုင်ရာနှင့် ကျား/မအခြေပြု အကြမ်းဖက် မှု(SGBV)

ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာနှင့် ကျား/မအခြေပြုအကြမ်းဖက်မှု အကြောင်းကို အသိ ပညာပေးရန်နှင့် ၎င်းတို့မှ အကာအကွယ်ပေးရမည်။ ၎င်းတို့၏ ကျား/မ၊ အသက်၊ မသန်စွမ်းမှု၊ ဖွံ့ဖြိုးမှုဆိုင်ရာအဆင့်နှင့် ယဉ်ကျေးမှု/ဘာသာရေး နောက်ခံအခြေအနေ များနှင့် ဆီလျော်သော လွတ်မြောက်ရှင်သန်သူ ဗဟိုပြု တုန့်ပြန်မှုဆိုင်ရာ ဝန်ဆောင်မှု များကို ရရှိစေရမည်။

လိင်ပိုင်းဆိုင်ရာနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုသည် ပျံ့နှံ့နေသော်လည်း မကြာခဏ ဖုံးကွယ်ထားပြီး တိုင်ကြားခြင်း မပြုကြပါ။ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ ဆောင်ရွက်သူများအနေဖြင့် ထိုဖြစ်ရပ်များမှာ ဖြစ်ပွားလျက်ရှိသည်ဟု မှတ်ယူရ မည်။ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ နှင့် ကျား/မအခြေပြု အကြမ်းဖက်မှု ကို လျော့ပါးသက်သာအောင် ကာကွယ်ခြင်းနှင့် တုန့်ပြန်ခြင်းသည် အသက်ကယ်ရေး လုပ်ငန်းများဖြစ်ပြီး ကောင်းမွန်စွာညှိနှိုင်းပြီး အသိမြင်ရှိသော ကဏ္ဍစုံ တုံ့ပြန်မှု လိုအပ် သည်။

စံနှုန်း ၁၀ - စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပူပင်သောက

ကလေးသူငယ်များနှင့် ၎င်းတို့၏ ပြုစုစောင့်ရှောက်သူများသည် ပိုမိုကောင်းမွန်သော စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပညာဆိုင်ရာ သုခချမ်းသာကို ကြံ့တွေ့ကြရသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများသည် ကလေး သူငယ် များနှင့် ပြုစုစောင့်ရှောက်သူများကို ယခုလတ်တလောနှင့် ရေရှည်တွင် စိတ်ကျန်းမာ ရေးနှင့် လူမှုရေးရာ ထိခိုက်နစ်နာမှုများကို ဖြစ်ပေါ်စေနိုင်သည်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဆောင်ရွက်သူများသည် ကလေးများနှင့် ပြုစုစောင့်ရှောက်သူ များ၏ စိတ်ပူပင်သောကကို လျှော့ချပေးခြင်း၊ ၎င်းတို့၏ ကြံ့ခိုင်မှု ကို မြှင့်တင်ပေးပြီး လိုအပ်ပါက ကလေးများအား အထူးကူညီစောင့်ရှောက်မှုများနှင့် ချိတ်ဆက်ပေးခြင်း တို့ကို အကူအညီဖြစ်စေသည့် ကြားဝင်ဆောင်ရွက်မှုများကို ဦးစားပေး သတ်မှတ် ရမည်။ ဤစံနှုန်းသည် ရပ်ရွာလူထုအဆင့် ကူညီထောက်ပံ့မှုနှင့် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှုအဆင့်များရှိ အစီအစဉ်များ၏ အရေးပါပုံကို ညွှန်ပြသည်။

စံနှုန်း ၁၁ - လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ်

လက်နက်ကိုင်အုပ်စုများနှင့် ဆက်စပ်နေသော ကလေးများ

ကလေးသူငယ်များအားလုံးကို လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် လက်နက်ကိုင် အုပ်စုများ၏ စုဆောင်းခြင်းနှင့် အသုံးချခြင်းမှ ကာကွယ်စောင့်ရှောက်ရမည်။ လက်နက်ကိုင် ပဋိပက္ခများတွင် စုဆောင်းခြင်းနှင့် အသုံးချခြင်းခံရပြီးနောက်တွင် ပြန်လွှတ်ပေးပြီး ထိရောက်စွာ မိသားစုနှင့် ပေါင်းစည်းပေးရမည်။

မိန်းကလေးငယ်များအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များ နှင့် လက်နက်ကိုင်အုပ်စု များ၏ စုဆောင်းခြင်း ခံရသော ကလေးများသည် မတရားဆက်ဆံခြင်း၊ အလွဲသုံးခြင်း သို့မဟုတ် အကြမ်းဖက်ခြင်းကို မျက်မြင် တွေ့ရှိရန်၊ တွေ့ကြုံခံစား ရန်နှင့် ကိုယ်တိုင် ကျူးလွန်ရန် မကြာခဏ အတင်းအကြပ် အင်အားသုံးခြင်း ခံကြရသည်။

လူသားချင်းစာနာထောက်ထားမှု ဆောင်ရွက်သူများသည် ကလေးများအား စုဆောင်းခြင်းနှင့် အသုံးချခြင်းကို ကာကွယ်တားဆီးရန် အရေးယူဆောင်ရွက်ရမည် ဖြစ်သည်။ ကဏ္ဍစုံ ရပ်ရွာအခြေပြု ပြန်လည်ပေါင်းစည်းရေး အစီအစဉ်များနှင့် ဆက်စပ်နေသော ကလေးများအားလုံးကို ပြန်လွှတ်ပေးရန် စည်းရုံးလှုံ့ဆော်မှုများ မှတဆင့် ကလေးသူငယ်များ၊ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများအတွက် လက်တလောနှင့် ရေရှည်တွင် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ဖြေရှင်းရမည်။

စံနှုန်း ၁၂ - ကလေးလုပ်သား

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ဆက်စပ်နေသော သို့မဟုတ် ထိုအကျပ်အတည်းကြောင့် ပိုမိုဆိုးရွားလာသော ကလေးလုပ်သားအဖြစ်မှ ကလေးသူငယ်များ အားလုံးကို ကာကွယ်ရမည်။ အထူးသဖြင့် ကလေးသူငယ်ကို အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းမျိုး ဖြစ်သည်။

ကလေးလုပ်သားဆိုသည်မှာကလေးသူငယ်များအား ၎င်းတို့၏ ကလေးဘဝ၊ ၎င်းတို့၏ အလားအလာနှင့်ဂုဏ်သိက္ခာကိုဆုံးရှုံးစေသည့် မည်သည့် အလုပ်မျိုးကိုမဆို ဆိုလို သည်။ ၎င်းသည် ကလေးများ၏ပညာရေးနှင့် / သို့မဟုတ် သူတို့၏ အလုံးစုံ သုခ ချမ်းသာအပေါ် ဆိုးကျိုးသက်ရောက်စေသည်။ လူသားချင်းစာနာထောက်ထားမှု ဆောင်ရွက်သူများသည် အန္တရာယ်ကျရောက်နိုင်ချေရှိသော ကလေး များအတွက် ဦးတည်သော တားဆီးကာကွယ်ရေး အကူအညီပေးရန်၊ အဆိုးရွားဆုံး ပုံစံဖြင့် အလုပ်ခိုင်းစေခြင်းမှ ကလေးသူငယ်များကို အရေးတကြီး ဖယ်ရှားရန်အတွက် ဦးစားပေးသတ်မှတ်ရန်၊ ကလေးလုပ်သားများ၏ အရေးတကြီးလိုအပ်သော ကာကွယ်စောင့်ရှောက်မှု လိုအပ်ချက်များနှင့် ကိုက်ညီသော အနိမ့်ဆုံးဝန်ဆောင်မှုများ ပေးရန် အတူတကွ ပူးပေါင်းဆောင်ရွက်သင့်သည်။

စံနှုန်း ၁၃ - အုပ်ထိန်းသူအဖော်မပါသောနှင့် ကွဲကွာနေသော

ကလေးများ

မိသားစုကွဲကွာခြင်းကို ကာကွယ်တားဆီးပြီး အဖော်မပါသော၊ ကွဲကွာနေသော ကလေးများသည် ၎င်းတို့၏ အခွင့်အရေးများနှင့် အကောင်းဆုံးအကျိုးစီးပွား များနှင့် အညီ ပြုစုစောင့်ရှောက်မှုနှင့် ကာကွယ်ပေးမှုကို အချိန်နှင့်တပြေးညီ လုံခြုံသော၊ သင့်လျော်သော၊ လွယ်ကူသော နည်းလမ်းများဖြင့် ရရှိရမည်။

အဖော်မပါသော၊ ကွဲကွာနေသော ကလေးများသည် များသောအားဖြင့် ၎င်းတို့ လိုအပ်သောအချိန်တွင် မိသားစုအဆင့် ကာကွယ်စောင့်ရှောက်ပေးမှုကို ဆုံးရှုံးနေကြသည်။ ကွဲကွာခြင်းသည် စိတ်ခံစားမှုဆိုင်ရာ ပူပင်သောကများ ဖြစ်စေနိုင်သည့် အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ရရှိနိုင်မှုမှ တားဆီးထားရာ ရောက်တတ်ပြီး အခြားသော ကာကွယ်စောင့်ရှောက်မှု အန္တရာယ်/ စိုးရိမ်မှုများကိုလည်း ဖြစ်စေနိုင်သည်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုန့်ပြန်မှုသည် ကွဲကွာမှုကို လျှော့ချရန်၊ ကလေးများကို မိသားစုဝင်များနှင့် ပြန်လည်ဆုံစည်းပေးရန်နှင့် လိုအပ်ပါက အရည်အသွေးရှိသော မိသားစုအခြေပြု ကြားခံ စောင့်ရှောက်မှု ပေးရန် ဆောင်ရွက်ရမည်။

မဏ္ဍိုင် ၃ - လုံလောက်သော မဟာဗျူဟာများ ရေးဆွဲရန် စံနှုန်းများ

မဏ္ဍိုင် ၂ တွင် ဖော်ပြထားသော ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အန္တရာယ်များမှ ကာကွယ်တားဆီးရန်နှင့် တုန့်ပြန်ရန်အတွက် အဓိကမဟာဗျူဟာများကို ဤမဏ္ဍိုင်တွင် ဖော်ပြထားသည်။

- ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်တွင် လူမှု - ဂေဟဗေဒ ဆိုင်ရာ ချဉ်းကပ်မှုအားအသုံးပြုခြင်း
- ကလေးသူငယ်၏ သုခချမ်းသာအတွက် အုပ်စုလိုက် လှုပ်ဆောင်မှုများ
- မိသားစုနှင့် ပြုစုစောင့်ရှောက်သူများပတ်ဝန်းကျင်ကို အားကောင်းစေခြင်း
- ရပ်ရွာလူထုအဆင့် ချဉ်းကပ်မှုများ
- မှုခင်း စီမံခန့်ခွဲမှု
- အခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်း
- ကလေးသူငယ်များအတွက် တရားမျှတမှု

မဏ္ဍိုင် ၃ သည် လူမှု - ဂေဟဗေဒဆိုင်ရာ ပုံစံနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စနစ်များ စဉ်းစားတွေးခေါ်ပုံ (အခြေခံမူ ၉ တွင် ကြည့်ရန်)ကို ထင်ဟပ်စေရန် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအတွက် ဘက်စုံလွှမ်းခြုံသော ချဉ်းကပ်မှုကို မြှင့်တင်ခြင်းဖြင့် ရေးဆွဲထားသည်။ ဆီလျော်သောအခါမျိုးတွင် မဏ္ဍိုင် ၃ ရှိ စံနှုန်းများသည် INSPIRE မဟာဗျူဟာများနှင့်လည်း ကိုက်ညီသည်။

လူမှု - ဂေဟဗေဒဆိုင်ရာ ပုံစံသည် အပြန်အလှန်ချိတ်ဆက်ထားသည့် အဆင့်များရှိ ကလေးများ ဖွံ့ဖြိုးတိုးတက်မှုနှင့် သုခချမ်းသာအပေါ် သြဇာသက်ရောက်သည့် နည်းလမ်းများကို ဖော်ထုတ်ရန်ကူညီသည်။

- ကလေးများသည် မိမိကိုယ်ကိုနှင့် ရွယ်တူများအချင်းချင်း၏ ကာကွယ်စောင့်ရှောက်မှုနှင့် သုခချမ်းသာတွင် တက်ကြွစွာ ပါဝင်သည်
- ကလေးသူငယ်များသည် အများအားဖြင့် မိသားစုတွင် ကြီးပြင်းကြသော်လည်း တစ်ခါတစ်ရံတွင် ဤအလွှာ၌ အခြား ရင်းနှီးသော ဆက်ဆံရေးများ ပါဝင်သည်
- မိသားစုများသည် ရုပ်ရွာလူထုများတွင် အသိုက်အမြုံ တည်ကြသည်။

- ရပ်ရွာလူထုများသည် ပိုမို ကျယ်ပြန့်သော လူ့အဖွဲ့အစည်းများ အဖြစ် ပေါ်ပေါက်လာသည်။

လူမှု - ဂေဟဗေဒ ပုံစံသည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အတွက် စဉ်းစားပေးသော စနစ်များကို ထောက်ပံ့သော တိကျသောမူဘောင်တစ်ခုပေးသည်။ အဆိုပါ ပုံစံသည် (က) မတူညီသော အကြောင်းအရာများနှင့်အချက်များအားလုံးကိုခွဲခြားသိမြင်ရန်နှင့် (ခ) ၎င်းတို့နှင့် မည်သို့ဆက်စပ်မှုရှိသည်ကို နားလည်ရန် အခြေအနေတစ်ခုလုံးကိုကြည့်သည်။ ကာကွယ်စောင့်ရှောက်မှုပြဿနာ သို့မဟုတ် ၎င်းတို့ကိုယ်တိုင်၏ တိကျသော ဝန်ဆောင်မှု တစ်ခုချင်းစီကို ကြည့်ခြင်းထက် စနစ်များ၏ အတွေးသည် ကလေးသူငယ် ရင်ဆိုင်နေရသော ပြဿနာများ၊ ထိုပြဿနာများ၏ အကြောင်းရင်းများနှင့် အဆင့်အားလုံးတွင် ရရှိနိုင်သော အဖြေများအားလုံးအပေါ် ထည့်သွင်း စဉ်းစားရမည်။ ၎င်းသည် ပြောင်းလွယ်ပြင်လွယ်ရှိသော အစီအစဉ်ကို မြှင့်တင်ပေးသည်။ ထိုအစီအစဉ်သည် သင်ယူမှုအသစ်ကို ပေါင်းစပ်ပြီး အကောင်အထည်ဖော်မှုတစ်လျှောက်လုံးတွင် လိုက်လျော ညီထွေ ဖြစ်အောင် ပြုလုပ်ထားသည်။

စံနှုန်း ၁၄ - ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး

အစီအစဉ်အတွက် လူမှု-ဂေဟဗေဒဆိုင်ရာ ချဉ်းကပ်မှု

ကလေးသူငယ်များ၊ မိသားစုများ၊ ရပ်ရွာလူထုများနှင့် လူ့အဖွဲ့အစည်းများသည် ကလေးသူငယ်များကို ကာကွယ်ရန်နှင့် စောင့်ရှောက်ရန် ကူညီပေးသည်။

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအတွက် 'လူမှု - ဂေဟဗေဒ' ချဉ်းကပ်မှုသည် ကလေး၊ ၎င်းတို့၏မိသားစု၊ ရပ်ရွာလူထုနှင့် လူ့အဖွဲ့အစည်းတို့နှင့် သာမက လူမှု - ယဉ်ကျေးမှု စံချိန်စံညွှန်းများနှင့် တွဲဖက်လုပ်ဆောင်သည့် ဘက်ပေါင်းစုံချဉ်းကပ်မှု ပုံစံများကို ဒီဇိုင်းရေးဆွဲသည်။ ၎င်းတွင်ဥပဒေများနှင့် မူဝါဒများ၊ လုံလောက်သော ရန်ပုံငွေနှင့် လူမှုဖူလုံရေးနှင့် မွေးဖွားမှုမှတ်ပုံတင်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများ ပါဝင်သည်။

စံနှုန်း ၁၅ - ကလေးသူငယ်၏ သုခချမ်းသာအတွက် အုပ်စုလိုက်

ကစားနည်းများ

ကလေးသူငယ်များအား (၁) ကာကွယ်မှု၊ သုခချမ်းသာနှင့် သင်ယူမှုကို မြှင့်တင်ပေးသောနှင့် (၂) လုံခြုံစိတ်ချရသော၊ အားလုံးပါဝင်နိုင်သော၊ အခြေအနေ သဘော သဘာဝနှင့် အသက်အလိုက် သင့်လျော်သော ချဉ်းကပ်မှုများပေးသည့် အုပ်စုလိုက် အခြေပြုထားသည့် စီစဉ်ထားသော ကစားနည်းများကို ရရှိစေခြင်းမှတစ်ဆင့် ကူညီပေးနိုင်သည်။

ကလေးများအနေဖြင့် ကောင်းမွန်သော အရည်အသွေးများနှင့် ပုံမှန် စဉ်ဆက်မပြတ် ထိတွေ့ခြင်းသည် ၎င်းတို့၏ ကြံ့ခိုင်မှုကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုကို လျော့နည်းစေသည်။ အုပ်စုလိုက်ကစားနည်းများသည် ၎င်းတို့၏ သုခချမ်းသာကို ကောင်းကျိုးဖြစ်စေသည်။

အဆိုပါကစားနည်းများသည် ကလေးများအတွက် မိမိကိုယ်ကို လေ့လာရန်နှင့် ထုတ်ဖော်ပြောဆိုနိုင်ရန် လုံခြုံသော နေရာတစ်ခု ပေးခြင်း၊ အားနည်းသော သို့မဟုတ် ကလေးသူငယ် ကာကွယ် စောင့်ရှောက်မှု အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသော ကလေးသူငယ်များကို သတ်မှတ်ဖော်ထုတ်ခြင်းနှင့် သင့်တော်သော ရည်ညွှန်းချက်များကို ပြုလုပ်ခြင်းဖြင့် ကာကွယ်မှုကို မြှင့်တင်ပေးသည်။

စံနှုန်း ၁၆ - မိသားစုနှင့် ပြုစုစောင့်ရှောက်သူများ ပတ်ဝန်းကျင်များကို အားကောင်းစေခြင်း

မိသားစုနှင့်စောင့်ရှောက်သူများ ပတ်ဝန်းကျင်သည် ကလေးများ၏ ကျန်းမာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် ၎င်းတို့ကိုမတော်မတရားပြုခြင်းနှင့် အခြားဆိုးကျိုးသက်ရောက်မှုများမှ ကာကွယ်ရန် အားဖြည့်ထားသည်။

ပြုစုစောင့်ရှောက်ခြင်း၌ တရားဝင်အစီအစဉ်များနှင့် ပြုစုစောင့်ရှောက်သူတွင် တရားဝင်တာဝန်မရှိသော အလွတ်သဘောအစီအစဉ်များ နှစ်ရပ်လုံး ပါဝင်သည်။ ကြားဝင်ဆောင်ရွက်မှုများသည် စောင့်ရှောက်သူများ၏ စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာ သုခချမ်းသာကို တိုးမြှင့်ခြင်းနှင့် ကလေးသူငယ်များအပေါ် ဂရုစိုက်စောင့်ရှောက်ခြင်းနှင့်ကာကွယ်သည့်အပြုအမူများကို အားကောင်းစေခြင်းတို့အပေါ် မကြာခဏအာရုံစိုက်သည်။

စံနှုန်း ၁၇ - ရပ်ရွာလူထုအဆင့် ချဉ်းကပ်မှုများ

ကလေးများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ မတိုင်မီ၊ ထိုကာလအတွင်းနှင့် နောက်ပိုင်းအချိန်များတွင် ၎င်းတို့၏ သုခချမ်းသာကို မြှင့်တင်ပေးပြီး ကလေးများအား မတရားဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း

နှင့် အကြမ်းဖက်ခြင်းမှ တားဆီးကာကွယ်ပေးသော ရုပ်ရွာလူထုများတွင် နေထိုင်ကြသည်။

ရုပ်ရွာလူထုအဆင့် ချဉ်းကပ်ပုံများသည် ကလေးများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကျန်းမာသောဖွံ့ဖြိုးတိုးတက်မှုအတွက် ၎င်းတို့၏အခွင့်အရေးကို ရရှိစေရန် ရုပ်ရွာအဖွဲ့ဝင်များကို ကူညီပေးသည်။ လူသားချင်းစာနာထောက်ထားမှု ဆောင်ရွက်သူများသည် ကလေးသူငယ်များ၏ အခွင့်အရေး၊ လုံခြုံမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ သုခချမ်းသာနှင့် ပါဝင်ဆောင်ရွက်မှုတို့ကို မြှင့်တင်ပေးသော လက်ရှိ ရုပ်ရွာလူထု၏ စွမ်းဆောင်ရည်များကို နားလည်ရန် ကြိုးစားရမည်။

စံနှုန်း ၁၈ - မှုခင်းစီမံခန့်ခွဲမှု

ကလေးသူငယ်များနှင့် လူသားချင်းစာနာထောက်ထားမှု အခြေအနေများတွင် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် ကြုံတွေ့နေရသော မိသားစုများကို သတ်မှတ်ဖော်ထုတ်ပါ။ တစ်ဦးချင်းသီးသန့်တိုက်ရိုက် ကူညီမှုနှင့် သက်ဆိုင်သော ဝန်ဆောင်မှုပေးသူများနှင့် ချိတ်ဆက်ပေးခြင်းများ ပါဝင်သော တစ်ဦးချင်းအလိုက် မှုခင်းစီမံခန့်ခွဲမှုလုပ်ငန်းစဉ်မှတစ်ဆင့် ၎င်းတို့၏ လိုအပ်ချက်များကို ဖြေရှင်းပေးရမည်။

မှုခင်းစီမံခန့်ခွဲမှုသည် အန္တရာယ်ဖြစ်နိုင်ချေရှိသော သို့မဟုတ် အန္တရာယ် ကျရောက်နေသော ကလေးတစ်ဦးချင်း၏လိုအပ်ချက်များကို ဖြေရှင်းရန်အတွက် ချဉ်းကပ်မှု တစ်ခုဖြစ်သည်။ ကလေးသူငယ်၊ ၎င်းတို့၏ မိသားစုနှင့် ရုပ်ရွာလူထုတို့အား တိုက်ရိုက် ကူညီခြင်းနှင့် လွှဲပြောင်းခြင်းများမှတစ်ဆင့် မှုခင်းကိုင်တွယ်သူက စနစ်တကျ အချိန်နှင့်တစ်ပြေးညီ ကူညီပေးသည်။

၎င်းသည် ရှုတ်ထွေးပြီး၊ ချိတ်ဆက်မှုများသော ကလေးသူငယ် ကာကွယ် စောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များအတွက် တစ်ဦးချင်းအလိုက် ပေါင်းစပ်ညှိနှိုင်းထားသော ဘက်စုံကဏ္ဍစုံ အကူအညီကို ပေးသည်။

စံနှုန်း ၁၉ - အခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်း

အကာအကွယ်နှင့်သင့်လျော်သော စောင့်ရှောက်မှုမရရှိသည့် ကလေးများအားလုံးသည် ၎င်းတို့၏အခွင့်အရေးများ၊ တိကျသောလိုအပ်ချက်များ၊ ဆန္ဒများနှင့် အကောင်းဆုံး အကျိုးစီးပွားများအရ မိသားစုအခြေပြုစောင့်ရှောက်မှုနှင့် တည်ငြိမ်သော စောင့်ရှောက်မှု အစီအစဉ်များကို ဦးစားပေးရွေးချယ်သည်။

‘အခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်း’ ဆိုသည်မှာ စောင့်ရှောက်သူများသည် ဇီဝဗေဒဆိုင်ရာ မိဘများ သို့မဟုတ် ပုံမှန်စောင့်ရှောက်သူများ မဟုတ်သော စောင့်ရှောက်သူများဖြစ်သည်။ အခြေအနေတစ်ခုစီတွင် ဒေသဆိုင်ရာ ယဉ်ကျေးမှုစံနှုန်းများ၊ အလေ့အကျင့်များ၊ ဥပဒေများနှင့် မူဝါဒများနှင့် ကိုက်ညီသော အခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်း ပုံစံအမျိုးမျိုး ရှိသည်။ အခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်း ရွေးချယ်စရာများသည် တတ်နိုင်သမျှ မိသားစုအခြေပြု ဖြစ်ရန်နှင့် အရည်အသွေးအတွက် စောင့်ကြည့်ရန်လိုအပ်သည်။

စံနှုန်း ၂၀ - ကလေးသူငယ်များအတွက် တရားမျှတမှု

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်း ကာလအတွင်း တရားဝင်နှင့် အလွတ်သဘော တရားရေးစနစ်များနှင့် ကြုံတွေ့နေရသော ကလေးများအားလုံးကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကလေးသူငယ်များ အကျွမ်းတဝင်ရှိသော၊ ခွဲခြားဆက်ဆံခြင်းမရှိသော အပြုအမူများဖြင့် ဆက်ဆံပြီး ၎င်းတို့၏ လိုအပ်ချက်များနှင့် အကောင်းဆုံးအကျိုးစီးပွားများနှင့်အညီ ဆောင်ရွက်ပေးသော ဝန်ဆောင်မှုများကိုရရှိသည်။

အကျပ်အတည်းသည် ကလေးသူငယ်များအနေဖြင့် တရားရေးစနစ်များနှင့် ထိတွေ့နိုင်မည့် နည်းလမ်းများကို တိုးမြှင့်နိုင်သည် သို့မဟုတ် ပြောင်းလဲစေနိုင်သည်။ သို့မဟုတ် ပြောင်းလဲမှုကိုတွန်းလှန်နိုင်သည့် စနစ်များကို ပိုမိုအားကောင်းလာစေရန် အထူးအခွင့်အရေးပေးသည်။


ဤစံနှုန်းတွင် အကျပ်အတည်းကာလများ၌ပင် တရားဝင်နှင့် ဓလေ့ထုံးတမ်း ဥပဒေ များ၏ အကြောင်းရာများနှင့် အသုံးပြုပုံကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း နှင့် တရားစီရင်ရေးစနစ်မှ ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို ဖော်ထုတ်ရန်နှင့် ကျော်လွှားရန်ကြိုးပမ်းမှုများမှတစ်ဆင့် ကလေးများအား ကာကွယ်ရန် အားထုတ် ကြိုးပမ်းသည်။

မဏ္ဍိုင် ၄ - ကဏ္ဍများအနှံ့ ဆောင်ရွက်ရန် စံနှုန်းများ

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အန္တရာယ်များသည် အခြား ကဏ္ဍရှိ လုပ်ငန်းများ နှင့်နီးကပ်စွာ ဆက်နွှယ်နေသည်။ အဘယ်ကြောင့်ဆိုသော် ကလေးသူငယ်များသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်း အနှံ့ အပြားတွင် သက်ဆိုင်သည့် လိုအပ်ချက်များနှင့် စွမ်းရည်များရှိသောကြောင့် ဖြစ်သည်။ ဤအန္တရာယ်များကို ထည့်သွင်းတွက်ချက်ရန် ပျက်ကွက်ခြင်းသည် အရင်းအမြစ်များကို အကျိုးရှိရှိ အသုံးမပြုခြင်း၊ နောက်ထပ် ထိခိုက်မှုများ သို့မဟုတ် အန္တရာယ်များ တိုးလာနိုင်ကာ ကလေးများအတွက် ရလဒ်များ ကျဆင်းလာနိုင်သည်။ မဏ္ဍိုင် လေး သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှု၏ဗဟိုတွင် အကာအကွယ်ပေးထားပြီး အောက်ဖော်ပြပါစံနှုန်းများဖြင့် ဘက်ပေါင်းစုံချဉ်းကပ်မှု၊ ပူးတွဲအစီအစဉ်ရေးဆွဲခြင်းနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နယ်ပယ်စုံအတွက် လမ်းညွှန်ချက်များ ပေးသည်။

- စားနပ်ရိက္ခာဘေးကင်းလုံခြုံမှုနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး
- အသက်မွေးဝမ်းကြောင်းနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး
- ပညာရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး
- ကျန်းမာရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး
- အာဟာရနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး
- ပညာရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး
- ရေ၊ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှု (WASH) နှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး
- ပရဟိတဂေဟာနှင့် အခြေချနေထိုင်ခြင်းနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး
- စခန်း စီမံခန့်ခွဲမှုနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး

ဤစံနှုန်းများသည် ကဏ္ဍအလိုက် တိကျသော စံနှုန်းများ (ဆိုလိုသည်မှာ - Sphere INEE) တို့နှင့် တွဲဖက် အသုံးပြုရသည်။



ပူးတွဲအစီအစဉ်ရေးဆွဲခြင်းနှင့် ဘက်ပေါင်းစုံ အစီအစဉ်ရေးဆွဲခြင်းသည် ပြောင်းလဲမှု များပေါ်တွင် ဖြစ်တည်သည်။ သင့်လျော်သော ချဉ်းကပ်မှုနည်းလမ်းကို အဖွဲ့အစည်း များနှင့် အေဂျင်စီများအကြား ညှိနှိုင်းဆောင်ရွက်မှု ယန္တရားများအနေဖြင့် အခြေအနေ တစ်ခုစီတွင် ဆုံးဖြတ်ရမည်ဖြစ်ပြီး အောက်ပါတို့အတွက် တာဝန်ခံရမည်။

- အရေးပေါ်အခြေအနေ (ဥပမာ - တည်ငြိမ်မှု)
- လက်လှမ်းမီနိုင်မှု
- ရရှိနိုင်သောစွမ်းရည်
- လက်ရှိစနစ်များ
- ရန်ပုံငွေ ယန္တရားများ စသည်တို့ဖြစ်သည်။

စံနှုန်း ၂၁ - စားနပ်ရိက္ခာ ဘေးကင်းလုံခြုံမှုနှင့် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကြောင့် ထိခိုက်ခံရသော ကလေးသူငယ်များသည် ကလေးသူငယ်များကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အန္တရာယ်များကို လျော့ပါးသက်သာစေရန် တုန့်ပြန်ပေးသည့် စားနပ်ရိက္ခာ ဖူလုံရေး ပတ်ဝန်းကျင်တွင် နေထိုင်သည်။

စားနပ်ရိက္ခာဘေးကင်းလုံခြုံမှု မရှိခြင်းသည် လျစ်လျူရှုခြင်း၊ ကလေးသူငယ် ထိမ်းမြားလက်ထပ်ခြင်းနှင့် ကလေးလုပ်သားစသော ဆိုးကျိုးများကို ဖြေရှင်းပေးသည့် ဗျူဟာများအပါအဝင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အန္တရာယ်များကို မြင့်တက်စေသည်။ ကလေးသူငယ်များ၏ သုခချမ်းသာနှင့် ကာကွယ်စောင့်ရှောက်မှုအတွက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကို ရရှိနိုင်မှု၊ လက်လှမ်းမှီနိုင်မှု၊ တည်ငြိမ်မှုနှင့် အသုံးချမှု စသည့် စားနပ်ရိက္ခာဖူလုံရေး မဏ္ဍိုင် ၄ ရပ်၏ တစ်ခုချင်းစီတွင်ပေါင်းစည်းနိုင်သည်။

စံနှုန်း ၂၂ - အသက်မွေးဝမ်းကြောင်းနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး

ပြုစုစောင့်ရှောက်သူများနှင့် အလုပ်လုပ်သောအရွယ် ကလေးသူငယ်များသည် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းကို ခိုင်မာစေရန် လုံလောက်သော အကူအညီများ ရရှိရမည်။

အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် မိသားစု၏ စွမ်းဆောင်ရည်များ လျော့ကျသွားသောအခါ ကလေးသူငယ်များသည် မတရားဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်းနှင့် အကြမ်းဖက်ခြင်း ပုံစံများဖြင့် အန္တရာယ် ရှိလာနိုင်သည်။

စီးပွားရေး စွမ်းရည်မြှင့်တင်ခြင်းနှင့်အသက်မွေးဝမ်းကျောင်းမှု အစီအစဉ်များသည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကိုထည့်သွင်းထားရမည်။ ကြားဝင်ဆောင်ရွက်ခြင်းသည် အကာအကွယ်ပေးခြင်း သက်ရောက်မှုရှိပြီး ကလေးသူငယ်များ၏ အန္တရာယ် မြင့်မားလာခြင်းမရှိစေရပါ။

စံနှုန်း ၂၃ - ပညာရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး

ကလေးသူငယ်အားလုံးသည် အကာအကွယ်ပေးသော၊ အားလုံးပါဝင်သည့် အရည်အသွေးရှိသည့် ပညာရေးကိုရရှိကြရမည်။ ၎င်းသည် မရှိမဖြစ် လိုအပ်သော လုပ်ငန်းများအားလုံးတွင် ဂုဏ်သိက္ခာနှင့် ပါဝင်မှုကို အားပေးအားမြှောက်ပြုရမည်။

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်းနှင့် ပညာရေးသည် နီးကပ်စွာ ဆက်စပ်နေသည်။ ပညာရေးကို လက်လှမ်းမီမှုမရှိခြင်းသည် ကလေးသူငယ်များ၏ သုခချမ်းသာနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးကျိုးသက်ရောက်စေသည်။ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်း စိုးရိမ်ပူပန်မှုများသည် ကလေးသူငယ်များအား ပညာရေးကိုလက်လှမ်းမီခြင်းမှ တားဆီးနိုင်သကဲ့သို့ ပညာရေးဆိုင်ရာ ရလဒ်များကိုလည်း လျော့ကျစေနိုင်သည်။ ဤစံနှုန်းသည် ပညာရေးအတွက် အထောက်အပံ့ဖြစ်စေရန်နှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးဆောင်ရွက်နေသူများအားလုံး အတူတကွ လက်တွဲပြီး ကလေးသူငယ်များ၏ သုခချမ်းသာနှင့် ပညာရေးကို ကူညီရန် လမ်းညွှန်ချက်များပေးသည်။

စံနှုန်း ၂၄ - ကျန်းမာရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး

ကလေးသူငယ်အားလုံးသည် သူတို့၏အမြင်များ၊ အသက်အရွယ်များနှင့် ဖွံ့ဖြိုးမှု လိုအပ်ချက်များကို ထင်ဟပ်စေသော အရည်အသွေးမြင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ရယူနိုင်ကြသည်။

ကျန်းမာရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်မှုများတွင် ကလေးသူငယ်များ၏ လုံခြုံရေးနှင့် သုခချမ်းသာကို ရရှိစေရန်အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင် သည်။ ကလေးများ၏ ကျန်းမာရေးကို ပံ့ပိုးပေးခြင်းသည် ကလေးသူငယ်များ၏ ကာကွယ်စောင့်ရှောက်မှုပေးသည့် အချက်များကို တိုးပွားစေသည်။ ကလေးသူငယ် များ၏ ကာကွယ်စောင့်ရှောက်မှုကို ကူညီခြင်းသည်လည်း ကလေးသူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် အလုံးစုံ သုခချမ်းသာကို တိုးစေပါသည်။

စံနှုန်း ၂၅ - အာဟာရနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်

ရေး

ကလေးသူငယ်များနှင့် ၎င်းတို့၏ ပြုစုစောင့်ရှောက်သူများ၊ အထူးသဖြင့် ကိုယ်ဝန် ဆောင်နှင့် နို့တိုက်မိခင်များနှင့် မိန်းကလေးများသည် လုံလောက်သင့်လျော် သော အာဟာရဆိုင်ရာ ဝန်ဆောင်မှုများကို ရရှိရမည်။

ပြုစုစောင့်ရှောက်သူများသည် ၎င်းတို့၏မိသားစုများအတွက် အစားအစာ၊ ဝင်ငွေနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိရန် ရုန်းကန်ကြရသည့်အခါမျိုးတွင် အာဟာရ မညီမှုများနှင့် အခွင့်အရေးချိုးဖောက်ခံရခြင်းများသည် အကျပ်အတည်း ကာလများ တွင် ပိုမို ဆိုးရွားလာနိုင်သည်။ အာဟာရနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက် ရေး ဆောင်ရွက်သူများသည် ကလေးသူငယ်များအတွက် အထူးသဖြင့် ရှေးဦးအရွယ် ကလေးဘဝနှင့် ဆယ်ကျော်သက်အရွယ်အတွင်း အလုံးစုံရလဒ်များ တိုးတက်စေရန် အတူတကွ ဆောင်ရွက်နိုင်သည်။

စံနှုန်း ၂၆ - ရေ၊ သန့်ရှင်းရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး (WASH) နှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး

ကလေးသူငယ်များအားလုံးသည် ၎င်းတို့၏ ဂုဏ်သိက္ခာကို အထောက်အပံ့ဖြစ်စေပြီး ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အလွဲသုံးမှု အန္တရာယ်များကို လျော့ချပေးသည့် သင့်လျော်သော ရေ၊ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး ဝန်ဆောင်မှုများကို ရရှိရမည်။

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်းနှင့် ရေ၊ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းမှု ဝန်ထမ်းများသည် လုံခြုံသော၊ သင့်လျော်သောကြားဝင်ဆောင်ရွက်မှုများ အတွက် အတူတကွ ဆောင်ရွက်ကြရမည်။ အဆိုပါ ကြားဝင်ဆောင်ရွက်ချက်များ သည် ကလေးသူငယ်များ၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိပြီး ကလေး သူငယ်များနှင့် ၎င်းတို့၏ ပြုစုစောင့်ရှောက်သူများကို အကာအကွယ်ပေးရမည်။

ပူးပေါင်းဆောင်ရွက်မှုများ၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ကြားဝင် ဆောင်ရွက်မှုများတွင် ရေ၊ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းမှု ဝန်ဆောင်မှုများ ပေးခြင်း၊ ပူးတွဲ အသိပညာပေးခြင်းနှင့် အမှုအကျင့် ပြောင်းလဲခြင်း၊ လက်လှမ်းမီနိုင်မှု၊ ကလေးများအတွက် အဆင်ပြေသော WASH နေရာများနှင့် မိန်းကလေးများအတွက် ရာသီဥမ္မတာသန့်ရှင်းမှု စီမံခန့်ခွဲမှု လုပ်ငန်းများ ပါဝင်သည်။

စံနှုန်း ၂၇ - ပရဟိတဂေဟာနှင့် အခြေချနေထိုင်ခြင်းနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး

ကလေးသူငယ်များနှင့် ၎င်းတို့၏ ပြုစုစောင့်ရှောက်သူများသည် လုံခြုံမှု၊ ကာကွယ် စောင့်ရှောက်မှုနှင့် လက်လှမ်းမီနိုင်မှု အပါအဝင် ၎င်းတို့၏ အခြေခံလိုအပ်ချက်များကို

ဖြည့်ဆည်းပေးသည့် သင့်တင့်လျောက်ပတ်သော ပရဟိတဂေဟာနှင့် အခြေချ
နေထိုင်မှုမျိုး ရှိရမည်။

သင့်လျော်သော ပရဟိတဂေဟာနှင့် အခြေချနေထိုင်ရာများသည် ကျန်းမာသော၊
ဘေးကင်းသော မိသားစုများနှင့် ရပ်ရွာလူထုများအတွက် အရေးကြီးသည်။ ပရဟိတ
ဂေဟာနှင့် အခြေချနေထိုင်မှု ကြားဝင်ဆောင်ရွက်ချက်များသည် မိသားစုများအား
ကလေးသူငယ် ကာကွယ်ရေး အန္တရာယ်နှင့်အတင်းအဓမ္မနှင့်ထုတ်ခြင်းမှ ကာကွယ်
ရန်အတွက် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးတွင် ပေါင်းစပ်ရမည်။

စံနှုန်း ၂၈ - စခန်းစီမံခန့်ခွဲမှုနှင့် ကလေးသူငယ် ကာကွယ်

စောင့်ရှောက်ရေး

စခန်းစီမံခန့်ခွဲမှုလုပ်ငန်းများသည် အတင်းအဓမ္မ နေရာရွှေ့ပြောင်းခြင်းခံရသည့်
ကလေးငယ်များ၏ လိုအပ်ချက်နှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပြဿနာ
များကိုဖြေရှင်းသည်။

စခန်းညှိနှိုင်းမှုနှင့် စခန်းစီမံခန့်ခွဲမှုသည် သာတူညီမျှရှိပြီး ဂုဏ်သိက္ခာရှိသော လူနေမှု
အဆင့်အတန်းကို ထောက်ပံ့ရန် ရည်ရွယ်သည်။ ဒုက္ခသည်များ၊ ပြည်တွင်း ရွှေ့ပြောင်း
ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအခြေချသူများအတွက် အကူအညီနှင့် ကာကွယ်
စောင့်ရှောက်ရေး ဝန်ဆောင်မှုများကို ရရှိရန် ရည်ရွယ်သည်။ ဘက်ပေါင်းစုံချဉ်းကပ်မှု
ဆိုသည်မှာ စခန်းစီမံခန့်ခွဲမှုနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဝန်ထမ်း
များ အတူတကွလုပ်ဆောင်ခြင်းကိုဆိုလိုသည်။ ထိုချဉ်းကပ်မှုတွင် ပါဝင်သည်များမှာ
စခန်း၏အခြေအနေများသည် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး အန္တရာယ်များကို
လျော့ချရန်၊ ကလေးများ၏ အဓိပ္ပါယ်ရှိသောပါဝင်မှုအတွက် အခွင့်အလမ်းများ
ပေးရန်နှင့် ကလေးများနှင့် အခြား သူများအတွက် လွှဲပြောင်းပေးခြင်း လမ်းကြောင်း
များ လည်ပတ်ရန်နှင့် သက်ဆိုင်ရာ စိုးရိမ်မှုများကို အစီရင်ခံရန်တို့ဖြစ်သည်။